

PAMANCANGAH MAHOSPAHIT

*Pusat Dokumentasi
Dinas Kebudayaan Provinsi Bali*


**PERPUSTAKAAN
KTR. DOKBUD BALI
PROP. BALI**

B/XII/10/DOKBUD

Judul: PAMANCANGAH MAHOSPAHIT.
Pj. 35 cm. Lb. 3,5 cm. Jl. 56 lb.
Asal: Kramas, Blahbatuh, Gianyar.

Handwritten Balinese script on the palm leaf, arranged in several lines.



Handwritten notes on the right side of the leaf, including the number '56' and other characters.

1
A

PAMANCANGAH MAHOSPAHIT

Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

2 B

13

ပဏ္ဍိတိယာပရာသိတိယာပဏ္ဍိတိယာပဏ္ဍိတိယာပဏ္ဍိတိယာ
နိရိယာပရာသိတိယာပဏ္ဍိတိယာနိရိယာပဏ္ဍိတိယာ
ပဏ္ဍိတိယာပရာသိတိယာပဏ္ဍိတိယာပဏ္ဍိတိယာပဏ္ဍိတိယာ
နိရိယာပရာသိတိယာပဏ္ဍိတိယာနိရိယာပဏ္ဍိတိယာ

ထိရောထိရောထိရောထိရောထိရောထိရောထိရောထိရော
ထိရောထိရောထိရောထိရောထိရောထိရောထိရောထိရော
ထိရောထိရောထိရောထိရောထိရောထိရောထိရောထိရော
ထိရောထိရောထိရောထိရောထိရောထိရောထိရောထိရော

3 A

13

ပဏ္ဍိတိယာပရာသိတိယာပဏ္ဍိတိယာပဏ္ဍိတိယာပဏ္ဍိတိယာ
နိရိယာပရာသိတိယာပဏ္ဍိတိယာနိရိယာပဏ္ဍိတိယာ
ပဏ္ဍိတိယာပရာသိတိယာပဏ္ဍိတိယာပဏ္ဍိတိယာပဏ္ဍိတိယာ
နိရိယာပရာသိတိယာပဏ္ဍိတိယာနိရိယာပဏ္ဍိတိယာ

ပဏ္ဍိတိယာပရာသိတိယာပဏ္ဍိတိယာပဏ္ဍိတိယာပဏ္ဍိတိယာ
နိရိယာပရာသိတိယာပဏ္ဍိတိယာနိရိယာပဏ္ဍိတိယာ
ပဏ္ဍိတိယာပရာသိတိယာပဏ္ဍိတိယာပဏ္ဍိတိယာပဏ္ဍိတိယာ
နိရိယာပရာသိတိယာပဏ္ဍိတိယာနိရိယာပဏ္ဍိတိယာ

PAMANCANGAH MAHOSPAHIT

Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

3
B

Handwritten text in Balinese script on the left side of the top palm leaf.

Handwritten text in Balinese script on the right side of the top palm leaf.

4
A

Handwritten text in Balinese script on the left side of the bottom palm leaf.

Handwritten text in Balinese script on the right side of the bottom palm leaf.

PAMANCANGAH MAHOSPAAHIT

*Pusat Dokumentasi
Dinas Kebudayaan Provinsi Bali*

8
4
B

...
...
...
...
...
...
...

...
...
...
...
...
...
...

9
5
A

...
...
...
...
...
...
...

...
...
...
...
...
...
...

PAMANCANGAH MAHOSPAHIT

Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

7
B

Handwritten text in Balinese script on the left side of the top palm leaf.

Handwritten text in Balinese script on the right side of the top palm leaf.

8
A

Handwritten text in Balinese script on the left side of the bottom palm leaf.

Handwritten text in Balinese script on the right side of the bottom palm leaf.

PAMANCANGAH MAHOSPAHIT

*Pusat Dokumentasi
Dinas Kebudayaan Provinsi Bali*

၁

8

B

ဒီပူဇော်သို့ ဟောပြောသော အခန်းများကို ဖတ်ရှုရန်
အောက်ပါအတိုင်း အစဉ်အကျဉ်း ဖတ်ရှုရန် ပြောဆိုပါသည်။
အောက်ပါအတိုင်း ဖတ်ရှုရန် ပြောဆိုပါသည်။
အောက်ပါအတိုင်း ဖတ်ရှုရန် ပြောဆိုပါသည်။

အောက်ပါအတိုင်း ဖတ်ရှုရန် ပြောဆိုပါသည်။
အောက်ပါအတိုင်း ဖတ်ရှုရန် ပြောဆိုပါသည်။
အောက်ပါအတိုင်း ဖတ်ရှုရန် ပြောဆိုပါသည်။
အောက်ပါအတိုင်း ဖတ်ရှုရန် ပြောဆိုပါသည်။

၁

9

A

ဒီပူဇော်သို့ ဟောပြောသော အခန်းများကို ဖတ်ရှုရန်
အောက်ပါအတိုင်း အစဉ်အကျဉ်း ဖတ်ရှုရန် ပြောဆိုပါသည်။
အောက်ပါအတိုင်း ဖတ်ရှုရန် ပြောဆိုပါသည်။
အောက်ပါအတိုင်း ဖတ်ရှုရန် ပြောဆိုပါသည်။

အောက်ပါအတိုင်း ဖတ်ရှုရန် ပြောဆိုပါသည်။
အောက်ပါအတိုင်း ဖတ်ရှုရန် ပြောဆိုပါသည်။
အောက်ပါအတိုင်း ဖတ်ရှုရန် ပြောဆိုပါသည်။
အောက်ပါအတိုင်း ဖတ်ရှုရန် ပြောဆိုပါသည်။

PAMANCANGAH MAHOSPAHIT

Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

9
B

Handwritten text on the left side of the top palm leaf manuscript, starting with a small mark resembling the letter 'u'.

Handwritten text on the right side of the top palm leaf manuscript.



10
A

Handwritten text on the left side of the bottom palm leaf manuscript.

Handwritten text on the right side of the bottom palm leaf manuscript.

PAMANCANGAH MAHOSPAHIT

Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

10
B

Handwritten Balinese script on a palm leaf, consisting of two columns of text.

11
A

Handwritten Balinese script on a palm leaf, consisting of two columns of text.

PAMANCANGAH MAHOSPAPIT

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali

11
B

Handwritten Balinese script on the left side of the top palm leaf.

Handwritten Balinese script on the right side of the top palm leaf.

12
A

Handwritten Balinese script on the left side of the bottom palm leaf.

Handwritten Balinese script on the right side of the bottom palm leaf.

PAMANCANGAH MAHOSPAPIT

Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

13

13

B

Handwritten Balinese script on the left side of the palm leaf.

Handwritten Balinese script on the right side of the palm leaf.

14

14

A

Handwritten Balinese script on the left side of the palm leaf.

Handwritten Balinese script on the right side of the palm leaf.

PAMANCANGAH MAHOSPAPIT

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali

178

14

B

178

Handwritten Balinese script on the left side of the palm leaf.

Handwritten Balinese script on the right side of the palm leaf.

179

15

A

179

Handwritten Balinese script on the left side of the palm leaf.

Handwritten Balinese script on the right side of the palm leaf.

PAMANCANGAH MAHOSPAHIT

Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

16
B

Handwritten text in Balinese script on a palm leaf manuscript strip, divided into two columns by a hole.

17
A

Handwritten text in Balinese script on a palm leaf manuscript strip, divided into two columns by a hole.

PAMANCANGAH MAHOSPAPIT

Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

17
B

17 B (left side of palm leaf) contains handwritten Balinese text in Kawi script. The text is arranged in two columns, starting with a small initial character 'om'. The script is dense and consistent in style.

17 B (right side of palm leaf) contains the continuation of handwritten Balinese text in Kawi script. It is arranged in two columns and continues the text from the left side.

18
A

18 A (left side of palm leaf) contains handwritten Balinese text in Kawi script, arranged in two columns. It begins with a small character, possibly 'om', followed by several lines of text.

18 A (right side of palm leaf) contains the continuation of handwritten Balinese text in Kawi script, arranged in two columns. The text is dense and follows the same script style as the other fragments.

PAMANCANGAH MAHOSPAHIT

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali

18 B

18 B
...
...
...
...
...
...
...

...
...
...
...
...
...
...
...

19 A

19 A
...
...
...
...
...
...

...
...
...
...
...
...
...

PAMANCANGAH MAHOSPAPIT

Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

19
B

Handwritten Balinese script on a palm leaf, consisting of two columns of text.

20
A

Handwritten Balinese script on a palm leaf, consisting of two columns of text.

PAMANCANGAH MAHOSPAPIT

Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

20
B

190

...
 ...
 ...

21
A

...
 ...

PAMANCANGAH MAHOSPAHIT

Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

21
B

Handwritten Balinese script on a palm leaf manuscript strip, divided into two columns by a central hole. The script is in a traditional form, likely from the Mahospahit collection.

22
A

Handwritten Balinese script on a palm leaf manuscript strip, divided into two columns by a central hole. The script is in a traditional form, likely from the Mahospahit collection.

PAMANCANGAH MAHOSPAHIT

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali

22
B

[Handwritten Balinese script on a palm leaf manuscript, split into two columns.]

23
A

[Handwritten Balinese script on a palm leaf manuscript, split into two columns.]

PAMANCANGAH MAHOSPAHIT

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali

23

23

B

Handwritten Balinese script on the left side of the palm leaf fragment 23.

Handwritten Balinese script on the right side of the palm leaf fragment 23.

24

24

A

Handwritten Balinese script on the left side of the palm leaf fragment 24.

Handwritten Balinese script on the right side of the palm leaf fragment 24.

PAMANCANGAH MAHOSPAHIT

Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

24

24

24

B

...
...
...
...
...

...
...
...
...
...

25

25

25

A

...
...
...
...
...

...
...
...
...
...

PAMANCANGAH MAHOSPAHIT

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali

25

B

25B

Handwritten Balinese script on the left side of the first palm leaf.

Handwritten Balinese script on the right side of the first palm leaf.

26

A

26A

Handwritten Balinese script on the left side of the second palm leaf.

Handwritten Balinese script on the right side of the second palm leaf.

PAMANCANGAH MAHOSPAHIT

Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

26
B

Handwritten text on the left side of the top palm leaf manuscript, including a small decorative symbol at the top left.

Handwritten text on the right side of the top palm leaf manuscript.

27
A

Handwritten text on the left side of the bottom palm leaf manuscript.

Handwritten text on the right side of the bottom palm leaf manuscript.

PAMANCANGAH MAHOSPAHIT

Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

28
B

Handwritten text in Balinese script on the left side of the palm leaf fragment.

Handwritten text in Balinese script on the right side of the palm leaf fragment.

29
A

Handwritten text in Balinese script on the left side of the palm leaf fragment.

Handwritten text in Balinese script on the right side of the palm leaf fragment.

PAMANCANGAH MAHOSPAHIT

Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

29
B

Handwritten text in Balinese script on a palm leaf manuscript strip, divided into two columns.

30
A

Handwritten text in Balinese script on a palm leaf manuscript strip, divided into two columns.

PAMANCANGAH MAHOSPAPIT

Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

30
B

Handwritten text on a palm leaf manuscript strip, likely containing a list or inventory of items.

31
A

Handwritten text on a palm leaf manuscript strip, continuing the list or inventory from the previous strip.

PAMANCANGAH MAHOSPAHIT

Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

31
B

Handwritten Balinese script on the left side of the top palm leaf manuscript.

Handwritten Balinese script on the right side of the top palm leaf manuscript.

32
A

Handwritten Balinese script on the left side of the bottom palm leaf manuscript.

Handwritten Balinese script on the right side of the bottom palm leaf manuscript.

PAMANCANGAH MAHOSPAHIT

Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

34
B
34
B

 ...

...

35
A
35
A

 ...

...

PAMANCANGAH MAHOSPAPIT

Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

35 B

Handwritten text in Balinese script on a palm leaf, consisting of two columns of approximately 10 lines each.

36 A

Handwritten text in Balinese script on a palm leaf, consisting of two columns of approximately 10 lines each.

PAMANCANGAH MAHOSPAPIT

Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

36

36
B

36

பலவகையின்கொண்டபுத்தகத்தினை
பிரித்துக்கொண்டபுத்தகத்தினை
புத்தகத்தினைபுத்தகத்தினை
புத்தகத்தினைபுத்தகத்தினை
புத்தகத்தினைபுத்தகத்தினை

புத்தகத்தினைபுத்தகத்தினை
புத்தகத்தினைபுத்தகத்தினை
புத்தகத்தினைபுத்தகத்தினை
புத்தகத்தினைபுத்தகத்தினை
புத்தகத்தினைபுத்தகத்தினை

37

37
A

பலவகையின்கொண்டபுத்தகத்தினை
புத்தகத்தினைபுத்தகத்தினை
புத்தகத்தினைபுத்தகத்தினை
புத்தகத்தினைபுத்தகத்தினை
புத்தகத்தினைபுத்தகத்தினை

புத்தகத்தினைபுத்தகத்தினை
புத்தகத்தினைபுத்தகத்தினை
புத்தகத்தினைபுத்தகத்தினை
புத்தகத்தினைபுத்தகத்தினை
புத்தகத்தினைபுத்தகத்தினை

PAMANCANGAH MAHOSPAHIT

Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

37
B

Handwritten Balinese script on a palm leaf, consisting of two columns of text.

38
A

Handwritten Balinese script on a palm leaf, consisting of two columns of text.

PAMANCANGAH MAHOSPAPIT

Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

၁၉၉

38

B

မိသားစုအဖွဲ့ဝင်များသည် အိမ်ထောင်ရေးကိစ္စများကို
အကဲဖြတ်ပြီးမှ ဆုံးဖြတ်ရမည်။ အထူးသဖြင့် အိမ်ထောင်ရေး
ကိစ္စများကို ဆုံးဖြတ်ရာတွင် အပတ်ချိန်များကို သတိပြု
ရမည်။ ဝ သို့မဟုတ် နှစ်များလျှောက် ကိစ္စများကို
အထူးဂရုပြုစေရမည်။

အိမ်ထောင်ရေးကိစ္စများကို ဆုံးဖြတ်ရာတွင် အဖေအမိ
အပတ်ချိန်များကို သတိပြုရမည်။ အထူးသဖြင့် အိမ်ထောင်ရေး
ကိစ္စများကို ဆုံးဖြတ်ရာတွင် အပတ်ချိန်များကို သတိပြု
ရမည်။ ဝ သို့မဟုတ် နှစ်များလျှောက် ကိစ္စများကို
အထူးဂရုပြုစေရမည်။

၁၉၉

39

A

အိမ်ထောင်ရေးကိစ္စများကို ဆုံးဖြတ်ရာတွင် အဖေအမိ
အပတ်ချိန်များကို သတိပြုရမည်။ အထူးသဖြင့် အိမ်ထောင်ရေး
ကိစ္စများကို ဆုံးဖြတ်ရာတွင် အပတ်ချိန်များကို သတိပြု
ရမည်။ ဝ သို့မဟုတ် နှစ်များလျှောက် ကိစ္စများကို
အထူးဂရုပြုစေရမည်။

အိမ်ထောင်ရေးကိစ္စများကို ဆုံးဖြတ်ရာတွင် အဖေအမိ
အပတ်ချိန်များကို သတိပြုရမည်။ အထူးသဖြင့် အိမ်ထောင်ရေး
ကိစ္စများကို ဆုံးဖြတ်ရာတွင် အပတ်ချိန်များကို သတိပြု
ရမည်။ ဝ သို့မဟုတ် နှစ်များလျှောက် ကိစ္စများကို
အထူးဂရုပြုစေရမည်။

PAMANCANGAH MAHOSPAHIT

Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

80 40
B

Handwritten Balinese script on a palm leaf, likely containing a calendar or administrative record. The text is arranged in a single line across the length of the leaf.

Handwritten Balinese script on a palm leaf, continuing the text from the previous leaf. It features similar characters and layout.

81 41
A

Handwritten Balinese script on a palm leaf, likely containing a calendar or administrative record. The text is arranged in a single line across the length of the leaf.

Handwritten Balinese script on a palm leaf, continuing the text from the previous leaf. It features similar characters and layout.

PAMANCANGAH MAHOSPAPIT

Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

ꦱꦫꦠ	41
	B

ꦱꦫꦠ
 ꦱꦫꦠ ꦱꦫꦠ ꦱꦫꦠ ꦱꦫꦠ ꦱꦫꦠ ꦱꦫꦠ ꦱꦫꦠ ꦱꦫꦠ
 ꦱꦫꦠ ꦱꦫꦠ ꦱꦫꦠ ꦱꦫꦠ ꦱꦫꦠ ꦱꦫꦠ ꦱꦫꦠ ꦱꦫꦠ
 ꦱꦫꦠ ꦱꦫꦠ ꦱꦫꦠ ꦱꦫꦠ ꦱꦫꦠ ꦱꦫꦠ ꦱꦫꦠ ꦱꦫꦠ

ꦱꦫꦠ ꦱꦫꦠ ꦱꦫꦠ ꦱꦫꦠ ꦱꦫꦠ ꦱꦫꦠ ꦱꦫꦠ ꦱꦫꦠ
 ꦱꦫꦠ ꦱꦫꦠ ꦱꦫꦠ ꦱꦫꦠ ꦱꦫꦠ ꦱꦫꦠ ꦱꦫꦠ ꦱꦫꦠ
 ꦱꦫꦠ ꦱꦫꦠ ꦱꦫꦠ ꦱꦫꦠ ꦱꦫꦠ ꦱꦫꦠ ꦱꦫꦠ ꦱꦫꦠ
 ꦱꦫꦠ ꦱꦫꦠ ꦱꦫꦠ ꦱꦫꦠ ꦱꦫꦠ ꦱꦫꦠ ꦱꦫꦠ ꦱꦫꦠ

ꦱꦫꦠ	42
	A

ꦱꦫꦠ ꦱꦫꦠ ꦱꦫꦠ ꦱꦫꦠ ꦱꦫꦠ ꦱꦫꦠ ꦱꦫꦠ ꦱꦫꦠ
 ꦱꦫꦠ ꦱꦫꦠ ꦱꦫꦠ ꦱꦫꦠ ꦱꦫꦠ ꦱꦫꦠ ꦱꦫꦠ ꦱꦫꦠ
 ꦱꦫꦠ ꦱꦫꦠ ꦱꦫꦠ ꦱꦫꦠ ꦱꦫꦠ ꦱꦫꦠ ꦱꦫꦠ ꦱꦫꦠ
 ꦱꦫꦠ ꦱꦫꦠ ꦱꦫꦠ ꦱꦫꦠ ꦱꦫꦠ ꦱꦫꦠ ꦱꦫꦠ ꦱꦫꦠ

ꦱꦫꦠ ꦱꦫꦠ ꦱꦫꦠ ꦱꦫꦠ ꦱꦫꦠ ꦱꦫꦠ ꦱꦫꦠ ꦱꦫꦠ
 ꦱꦫꦠ ꦱꦫꦠ ꦱꦫꦠ ꦱꦫꦠ ꦱꦫꦠ ꦱꦫꦠ ꦱꦫꦠ ꦱꦫꦠ
 ꦱꦫꦠ ꦱꦫꦠ ꦱꦫꦠ ꦱꦫꦠ ꦱꦫꦠ ꦱꦫꦠ ꦱꦫꦠ ꦱꦫꦠ
 ꦱꦫꦠ ꦱꦫꦠ ꦱꦫꦠ ꦱꦫꦠ ꦱꦫꦠ ꦱꦫꦠ ꦱꦫꦠ ꦱꦫꦠ

PAMANCANGAH MAHOSPAHIT

Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

38
 43
 B
 ...
 ...
 ...
 ...
 ...
 ...
 ...

88
 44
 A
 ...
 ...
 ...
 ...
 ...
 ...
 ...

PAMANCANGAH MAHOSPAHIT

Pusat Dokumentasi
 Dinas Kebudayaan Provinsi Bali

45
 B

3. 4) ...
 ...
 ...
 ...

46
 A

...
 ...
 ...
 ...

PAMANCANGAH MAHOSPANHIT

Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

36	46
	B

36
 ...
 ...

...
 ...

37	47
	A

...
 ...

...
 ...

PAMANCANGAH MAHOSPAPIT


Pusat Dokumentasi

Dinas Kebudayaan Provinsi Bali

80

48

B



80

49

A

Handwritten Balinese script on a long wooden strip with two circular holes. The text is arranged in two columns, reading from right to left. The script is finely inscribed and appears to be a form of classical Balinese or Old Balinese.

PAMANCANGAH MAHOSPAHIT

Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

90	50 B
----	---------

၅၀
ပဏ္ဍိတမာဏိယသီလသဒ္ဓါတရောပာယဝတ္ထုအရိယမဂ္ဂန္တုသ
နိတတရိယကရိယာသဂ္ဂဓာတုပရိယဂ္ဂါယနာဒိဋ္ဌိတရိယဒါယ
ယကမ္ပရိယသီလမဂ္ဂန္တုသဒ္ဓါတရောပာယဝတ္ထုအရိယမဂ္ဂန္တု
ပဏ္ဍိတမာဏိယသီလသဒ္ဓါတရောပာယဝတ္ထုအရိယမဂ္ဂန္တုသ

ပဏ္ဍိတမာဏိယသီလသဒ္ဓါတရောပာယဝတ္ထုအရိယမဂ္ဂန္တုသ
နိတတရိယကရိယာသဂ္ဂဓာတုပရိယဂ္ဂါယနာဒိဋ္ဌိတရိယဒါယ
ယကမ္ပရိယသီလမဂ္ဂန္တုသဒ္ဓါတရောပာယဝတ္ထုအရိယမဂ္ဂန္တု
ပဏ္ဍိတမာဏိယသီလသဒ္ဓါတရောပာယဝတ္ထုအရိယမဂ္ဂန္တုသ

၅၁	51 A
----	---------

၅၁
ပဏ္ဍိတမာဏိယသီလသဒ္ဓါတရောပာယဝတ္ထုအရိယမဂ္ဂန္တုသ
နိတတရိယကရိယာသဂ္ဂဓာတုပရိယဂ္ဂါယနာဒိဋ္ဌိတရိယဒါယ
ယကမ္ပရိယသီလမဂ္ဂန္တုသဒ္ဓါတရောပာယဝတ္ထုအရိယမဂ္ဂန္တု
ပဏ္ဍိတမာဏိယသီလသဒ္ဓါတရောပာယဝတ္ထုအရိယမဂ္ဂန္တုသ

ပဏ္ဍိတမာဏိယသီလသဒ္ဓါတရောပာယဝတ္ထုအရိယမဂ္ဂန္တုသ
နိတတရိယကရိယာသဂ္ဂဓာတုပရိယဂ္ဂါယနာဒိဋ္ဌိတရိယဒါယ
ယကမ္ပရိယသီလမဂ္ဂန္တုသဒ္ဓါတရောပာယဝတ္ထုအရိယမဂ္ဂန္တု
ပဏ္ဍိတမာဏိယသီလသဒ္ဓါတရောပာယဝတ္ထုအရိယမဂ္ဂန္တုသ

PAMANCANGAH MAHOSPAPIT

Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

51
B

Handwritten Balinese script on a palm leaf, consisting of two columns of text.

52
A

Handwritten Balinese script on a palm leaf, consisting of two columns of text.

PAMANCANGAH MAHOSPAPIT

Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

52
B

Handwritten text in Balinese script on a palm leaf, consisting of two columns of text.

53
A

Handwritten text in Balinese script on a palm leaf, consisting of two columns of text.

PAMANCANGAH MAHOSPAHIT

*Pusat Dokumentasi
Dinas Kebudayaan Provinsi Bali*

96	56
	B

Handwritten text in Balinese script on a palm leaf manuscript strip. The text is arranged in a single line and includes a small symbol on the left and a date-like notation on the right.



PAMANCANGAH MAHOSPAHIT

*Pusat Dokumentasi
Dinas Kebudayaan Provinsi Bali*

